



ပုၤအီးစၢ်ထွဲလ်ယၣ် အဟံၣ်ဖိယီဖိတဖၣ် မၤအသးဒ်လဲၣ်



လၢအီးစၢ်ထွဲလ်ယၣ်အပူၤ ဟံၣ်ဖိယီဖိ အိၣ်ဝဲအကလုာ်ကလုာ် န့ၣ်လီၤ.



ဘၣ်တဘၣ် ကလီၤဆီလိာ်အသးလၢ ဟံၣ်ဖိယီဖိအဂၤတဖၣ်န့ၣ်လီၤ.



အီးစၢ်ထွဲလ်ယၣ်အဟံၣ်ဖိယီဖိတဖၣ် ဘၣ်တဘၣ် ကအိၣ်ဝဲဒီး-


- ပၢ်တဂၤ, မိၢ်တဂၤ ဒီးဖိ



- မိၢ်ယၢ်ပၢ်ယၢ် ဒီးဖိယၢ်တဖၣ်



- မိတ်ဆက်ပေးဖို့ အားပေး



- အားပေးမှုပေးဖို့ လာအကူအညီအသေး



- မိတ်ဆက်ပေးဖို့ အားပေးမှုပေးဖို့ အားပေး



- အားပေးမှုပေးဖို့ လာအကူအညီအသေး



- မိတ်ဆက်ပေးဖို့ အားပေးမှုပေးဖို့ အားပေး

အီးစထြွလ်ယာ် အဟံာ်ဖိယိဖိတဖာ် နိာ်ဆဲးနိာ်လဲာ်



အီးစထြွလ်ယာ်အဟံာ်ဖိယိဖိတဖာ်အနီာ်ဂံာ်န့ာ်အိာ်သ့အကလုာ်ကလုာ်.



ဟံာ်ဖိယိဖိအါဖု အါတက့ာ်အိာ်ဒီးအဖိ ၁၈၂ မ့တမ့ာ် ၂၈၂ န့ာ်လီၤ.



ဟံာ်ဖိယိဖိအဂၤတနီၤ ကအိာ်ဝဲဒီးဖိ ၃၈၂ မ့တမ့ာ် ၄၈၂ န့ာ်လီၤ.



ဟံာ်ဖိယိဖိတနီၤ ဖိသုာ်တအိာ်နီတဂၤဘာ်.



ပိာ်မုာ်အါဂၤအသးနံာ်အိာ်၃၀ဘျုာ်ဒုာ်လဲာ်လံာ်န့ာ်အဖိတအိာ်ဒ်နီတဂၤဘာ်န့ာ်လီၤ.

ဘူးတံင်တဖှ်



ဘူးတံင်အါဂါ ဘဉ်တဘဉ် ကအိဉ်သကိးယုဉ် လၢဟံဉ်ဖိယီ
ဖိ တနူဉ်ယီအကျါလီၤ.



ဘူးတံင်အံၤကမ့ၢ်ဝဲ

- ဖံဖု
- မုၢ်ဂါ ဒီးဖါတံၢ်
- တခွါတဖှ်



ပှၤအီးစတြုလ်ယဉ်ခဲလၢဉ် တအိဉ်ဒီးအဘူးတံၢ်ဘဉ်.


တုၤမိၢ်ပၢ်တဖှ် အသးပှၢ်ထီဉ်လံန့ဉ် ဘဉ်တဘဉ်အဝဲသ့ဉ်-

- ကအိဉ်လၢအကစၢ်အဟံဉ်



- ကအိဉ်လၢ ဟံဉ်လၢပှၤအိဉ်ဒီးတၢ်ကွၢ်ထွဲပှၤသးပှၢ်

တၢ်ထီၣ်ပှၢ်




ပိၣ်မုၢ်ဒီးပိၣ်ခွါတဖၣ် မ့ၢ်တဖျါအသးသနၢ်က့ၢ် အဝဲသ့ၣ်အိၣ် ယုၣ်ဝဲတပူၤယီၤသ့န့ၣ်လီၤ.



တၢ်အဝဲအံၤ တၢ်ကိးအီၤလၢ လုၢ်လၢ်ထူၤသန့တၢ်သိၣ်တၢ်သီ မ့တမ့ၢ် တၢ်မ့ၢ်တၢ်တီတၢ်ရၢ်လိာ်သးန့ၣ်လီၤ.



တၢ်အဝဲအံၤ ဘၣ်တၢ်တူၣ်လိာ်အီၤလၢ ပှၤတဝၢ်ဖိ ဒီးထံကီၢ်တၢ် ဘျၢသဲစးန့ၣ်လီၤ.



လၢအီးစၢ်ထွၢ်ယၣ်အပူၤ နအိၣ်ဒီးတၢ်သဘျၢလၢ နထီၣ်ပှၢ်ဒီး-


- ကလုာ်ထီရီၤ
- ပှၤလၢအိၣ်ဒီးတၢ်ဆဲးတၢ်လၢထီရီၤတခါ
- ပှၤဘါတၢ်ဘါထီရီၤတခါ

လၢကထီၣ်ပှၢ်အဂီၢ် နသးကဘၣ်အိၣ်အါန့ၣ်ဒီး ၁၈နံၣ်န့ၣ်လီၤ.



နသးမ့အိဉ်စုၤန့ၣ်ဒီး ၁၈နံၣ်န့ၣ် ကွီၢ်ကဘဉ်ဆါတဲၣ်ဝဲလၢ မ့ၢ်နထီၣ်ပှၢ သ့တသ့န့ၣ်လီၤ.

နကဘဉ်အိဉ်ဒီးတၢ်ဂ့ၢ်လီၤတၢ်လီၤဆဲး လၢကထီၣ်ပှၢအဂီၢ်.



လၢအီးစကြွၢ်လၢယဉ်အပူၤ တၢ်ကျဲၤန့ၢ်တၢ်န့ၢ်မၤန့ၢ်ဝၤန့ၣ် တၢ်မၤအီၤ သ့ ပှၤခံၤလိာ်-

- ဘဉ်သးထီၣ်ပှၢလိာ်သး
- အသးမ့အိဉ်အါန့ၢ် ၁၈နံၣ်



ပှၤနီတဂၤ တၢ်ဖျိဆူၣ်အီၤတသ့ဘဉ်.



တၢ်ဖျိဆူၣ်န့ၣ် မ့ၢ်တၢ်လတဖိးမံသဲးဘဉ်န့ၣ်လီၤ.



တၢ်အိဉ်ဒီးမၤ မ့တမ့ၢ် ဝါအါန့ၢ်တဂၤ လၢတၢ်ဆၢကတီၢ်တကတီၢ်ယီၤအပူၤန့ၣ် မ့ၢ်တၢ်လၢ အမၤကမဉ်တၢ် ဘျၢသဲးန့ၣ်လီၤ.



ပုဂံဂါလိန် မှတ်တမ်းအောက်လိပ်အသေးလေးတစ်ခုနှင့် အစီအစဉ်မလုပ်နိုင်
ဖွင့်သွားနိုင်လိမ့်။

တစ်မလီမေးသေးနှင့် မှတ်တမ်း



- တစ်မအိညီနီ
- ပုဂံဂါလိန်ကဝီဖီတူလိပ်အိညီနီ

လအိးစကြွလ်ယပ်အပူ ပုဂံလီမေးတဖန် ဖျိကွဲအသေးလေး ပုဂံအဂါ
လအိ အိတ်အိမေးလိမ့်။

တစ်မအိးတစ်မလေးအိတ်အိးအလဲ



ပုဂံအိးစကြွလ်ယပ်ပိတ်မုတ်အိဂါ မှတ်တမ်းမလုပ်လဲ အနီဘက်အ
လဲ အိးအိတ်အိးတစ်မလေး ဟံင်ချာတဖန်နိုင်လိမ့်။



ပုဂံအိးစကြွလ်ယပ်ခွါအိဂါ မလေးဘဲ ဟံင်ယိတ်ဖုံးတစ်မ တ
ဖန်နိုင်လိမ့်။



ဘဉ်တဘဉ် အဝဲသ့ဉ်က-

- လဲၤပူၤတၢ်အိၣ်တၢ်အီၤလၢ ဟံၣ်ဖိယီဖိအဂီၢ်
- ဖိအိၣ်တုအိၣ်
- မၤကဆဲးကဆိတၢ်
- ကွၢ်ထွဲဖိသဉ်



ပုၤပိၣ်ခွၢ်တနီၤ အိၣ်လၢဟံၣ် ခိးကွၢ်ထွဲဖိသဉ် ဖဲပိၣ်မုၢ်တဖၣ် မၤတၢ်အခါန့ၣ်လီၤ.



ပုၤသး ၁၃-၁၉နံၣ်တဖၣ် အါတက့ၢ်မၤတၢ် တဆံးတက့ၢ် နိသိးအဝဲသ့ဉ်-

- ကအိၣ်ခိးတၢ်ဟဲန့ၣ်
- မၤလိန့ၣ်တၢ်သ့တၢ်ဘဉ်အသီ



တၢ်မၤမ့ၢ်အိၣ်န့ၣ် မ့ၢ်တၢ်ကမၤန့ၢ်-

- တၢ်မၤအတၢ်လဲၤခီဖျိ
- ကျိၣ်စု
 - လၢအဝဲသ့ဉ်အကစၢ်ဒုၣ်ဝဲအဂီၢ်
 - လၢကမၤစၢၤဟံၣ်ဖိယီဖိလၢ ကဟ့ၣ်တၢ်လဲ

